

၃။ ဥပုသံစောင့်ခြင်း အဓိပ္ပာယ် (မှတ်စု)

- ဥပုသံ(ဥပါသထ)**
- = (ဥပ + ဝသထ)
 - = (ဥပ- မြတ်သော ကျင့်စဉ်တစ်ရပ်နှင့် ပြည့်စုံစေရန်၊
ဝသထ- ကျင့်သုံးနေထိုင်ခြင်း။)
 - = မြတ်သော ကျင့်စဉ်တစ်ရပ်နှင့် ပြည့်စုံစေရန် ကျင့်သုံးနေထိုင်ခြင်း၊
(တစ်နည်း)
 - = မမြတ်သော အကျင့်များကို ရှောင်ရှား၍ ကျင့်သုံးနေထိုင်ခြင်း၊
- စောင့်ခြင်း**
- = မကျိုး၊ မပေါက်၊ မပြောက်၊ မကျားစေရန် ထိန်းသိမ်း စောင့်ရှောက်နေထိုင်ခြင်း။

ဥပုသံစောင့်ခြင်း အဓိပ္ပာယ်-

- (၁) မြတ်သော ကျင့်စဉ်တစ်ရပ်နှင့် ပြည့်စုံစေရန်၊ မမြတ်သော အကျင့်များကို ရှောင်ရှားနိုင်ရန်၊
ကိုယ်ကျင့်သီလများကို မကျိုး၊ မပေါက်၊ မပြောက်၊ မကျားစေရန် ထောင့်ထိန်းနေထိုင်ခြင်း၊
- (၂) ရှစ်ပါးသီလ ခံယူဆောက်တည်ပြီး ဥပုသံစောင့်သည့်အချိန်အတွင်း-
 - အိုးရှစ်ပါးထဲ၌ ပါဝင်သော အချက်အလက်များကို ရှောင်ကြည့်ခြင်း၊
 - မကျိုးလွန်စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း-ဟူသော မှန်မြတ်သော စိတ်ထားဖြင့် စောင့်သုံးခြင်း၊
ကိုယ်ကျင့်သီလဖြင့် ကျင့်သုံးနေထိုင်ခြင်းဟု အဓိပ္ပာယ်ရသည်။

ဗုဒ္ဓဘာသာဝင်တို့၏ ဥပုသံစောင့်သုံးခြင်း ရည်ရွယ်ချက်

- (၁) လေဘာ၊ ဒေါသ၊ မောဟ-အစရိုသော အကုသိုလ်တရားများ လျော့နည်းပြီး ကုသိုလ်များ တိုးပွားစေရန်၊
- (၂) စိတ်အည်စ်အကြေးများ ဖယ်ရှားပြီး၊ စိတ်စင်ကြယ် သန့်ရှင်းစေရန်ဟူသော မှန်ကန်သော စိတ်ထား၊
မှန်ကန်သော ရည်ရွယ်ချက်များ ထားရှုပြီး နည်းစနစ်မှန်စွာဖြင့် အကျင့်တရားတစ်ခုကို နေ့၊ ရက်အချိန်
ကန့်သတ်၍ စောင့်သုံးခြင်းဖြစ်သည်။

ဥပုသံရက် သတ်မှတ်ပုံ

- (၁) ပကတိဥပုသံ
- = ရှေးအစဉ်အလာအရ တစ်လလျှင်-
(လဆန်း ၈-ရက်၊ လပြည့်၊ လဆုတ် ၈-ရက်၊ လကွယ်)ဟု
င့်သိတင်း သတ်မှတ်ပြီး စောင့်သုံးသော ဥပုသံ၊
- (၂) ပဋိကောရွှေဥပုသံ
- = အကြိုး၊ အပို့ တိုးချဲ့ စောင့်သုံးသော ဥပုသံ၊
ဥပုသံနှင့် မရောက်မီ- တစ်ရက်အလိုက ကြိုတင် စောင့်ပြီး၊
ဥပုသံထွက်သည့်ရက်- တစ်ရက်အပို့ ထပ်မံ စောင့်သုံးသော ဥပုသံ၊
(လဆန်း ၇-ရက် ။ လဆန်း ၈-ရက် ။ လဆန်း ၉-ရက်၊
လဆန်း ၁၄-ရက် ။ လပြည့် ။ လဆုတ် ၈-ရက်၊
လဆုတ် ၇-ရက် ။ လဆုတ် ၈-ရက် ။ လဆုတ် ၉-ရက်၊
လဆုတ် ၁၄-ရက် ။ လကွယ် ။ လဆန်း ၁-ရက်)

- (၃) ပါဋ္ဌဟာရိယ ပက္ခာပုသ = အမြဲမပြတ် ထပ်ခါ၊ ထပ်ခါ စောင့်ထိန်းသော ဥပုသ်၊
- (က) ဝါတွင်း ၃-လလုံးလုံး စောင့်ထိန်းသော ဥပုသ်၊
- (ခ) ဝါတွင်း ၃-လလုံးလုံး မစောင့်နိုင်သော -
သီတင်းကျေတ်လပြည့်နှင့် တန်ဆောင်မှန်းလပြည့်အကြား
၁-လတိတိ မပြတ်စောင့်ထိန်းသော ဥပုသ်၊
- (ဂ) သီတင်းကျေတ်လပြည့်မှစ၍ ၁၅-ရက်တိတိ မပြတ် စောင့်ထိန်း
သော ဥပုသ်၊

ဥပုသ်စောင့်ထိန်းကြသူများ

ပုထိဇ္ဇာများသာမက သောတာပန်အရိယာပုဂ္ဂိုလ်များသည်လည်း ဥပုသ်နှေ့များတွင် ဥပုသ်ကိစ္စကို
မြတ်မြတ်နိုးနိုးထားပြီး စောင့်ထိန်းလေ့ရှိကြသည်။

[ဥပမာ- သောတာပန်ဖြစ်သည့် ဝိသာခါကျောင်းအစ်မကြီးသည် သီတင်းနှေ့တိုင်း
ဘုရားကျောင်းတော်သို့ သွားရောက်၍ ဥပုသ်စောင့်ထိန်းလေ့ရှိသည်။]

ဝိသာခါကျောင်းအစ်မကြီးအား ဘုရားရှင် ရှင်းပြသော ဥပုသ် ၃-မျိုး

● နိုက္လာပေါ်သထ ဥပုသ်

နိုက္လာ-ဆိုသည်မှာ ဗုဒ္ဓလက်ထက်အခါကာလက ဘာသာရေးတစ်ခုဖြစ်သည်။ ယနေ့ခေတ်တွင်
အနိုယပြည့်၌ ရိုးသာသာ-ဟု ခေါ်သည်။

နိုက္လာပေါ်သထဥပုသ်-ဟူသည် နိုက္လာရဟန်းများက လမ်းညွှန်မှုပြုပြီး ငင်းတို့၏ ဒကာ-
ဒကာမများ လိုက်နာစောင့်ထိန်းကြသည့် ဥပုသ်မျိုး ဖြစ်သည်။ (ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်ပါ။)

နိုက္လာများ စောင့်ထိန်းသော နိုက္လာပေါ်သထသည်-

အချက် နှစ်ချက်ကို စောင့်ထိန်းသော ဥပုသ်ဖြစ်သည်။

နိုက္လာတို့သည် ဥပုသ်နှေ့များကို ဒကာ၊ ဒကာမများကို -

(၁) “အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်မျက်နှာများ၏ ယူဇာ(၁၀၀)၏ အပြင်ဘက်
၌ ရှိသော သတ္တဝါများကို ညွှန်းဆဲ၊ သတ်ဖြတ်ခြင်းမှ ရှောင်ကြည်ပါမည်။
ပါကာတိပါတ အကုသိုလ်ကံကို မကျူးလွန်စေရန် ထိန်းသိမ်းစောင့်ရှောက်မည်”ဟု
ဆောက်တည်ခိုင်းပါသည်။

(ဆိုလိုသည်မှာ- ယူဇာ ၁၀၀-အတွင်းရှိ သတ္တဝါများကိုမှ သတ်ခွင့်ရှိသည်ဟုသော သဘောမျိုး
ဖြစ်နေပါသည်။)

(၂) ဥပုသ်နှေ့-

(၁) “ငါသည် မည်သူနှင့်မျှ မပတ်သက်ပါ။

ဘယ်သူ၏ ဆွေမျိုးများ မဟုတ်ပါ။

ဘယ်သူ၏မှ ကြောင့်ကြုစိုက်ရမည့် ပုဂ္ဂိုလ်လည်း မဟုတ်။

- အခြားသူတစ်ယောက်သည်လည်း ငါနှင့် ဘာများ မသက်ဆိုင်၊

ငါ၏ ဆွေမျိုးလည်း မဟုတ်ပါ”ဟု အခို့ဗုံးချက်ကို ဆိုခိုင်းသည်။

(၂) “ပစ္စည်းသွာများသည်လည်း ငါ့သွာ မဟုတ်ပါ”ဟု ကြညာခိုင်းသည်။
 ဤသိမှုဖြင့် နိဂုံးပေါ်သထ(နိဂုံးသွာများ - ရှိန်းသာသာဝင်တို့၏ ဥပုသံ)သည်-
 အထက်ပါအချက် နှစ်ချက်ကို စောင့်ထိန်းသော ဥပုသံအမျိုးအစား ဖြစ်သည်။

အကျိုးမရှိသော ဥပုသံ

နိဂုံးများ ဆောက်တည်သော သီလသည်-

(၁) အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်များတွင်-

- “ယူဇာ-၁၀၀၈၏ အပြင်ဘက်၌ ရှိသော သတ္တဝါများကို ညှဉ်းဆဲ၊ သတ်ဖြတ်ခြင်းမှ ရှောင်ကြုံမည်”ဟု ဆိုသောကြောင့်-
- ယူဇာ ၁၀၀-အတွင်းရှိ သတ္တဝါများကိုမှ ညှဉ်းဆဲ၊ သတ်ဖြတ်၍ ရသည့်သော ဖြစ်နေလေသည်။
 ထိုသို့ နယ်မြေကန်သတ်ပြီး ပါဏာတိပါတ သိက္ခာပုဒ်ကို ဆောက်တည်(စောင့်ထိန်း)ရသဖြင့်-
- သတ်၍ မရသော သတ္တဝါ၊ သတ်၍ ရသော သတ္တဝါ၊
- သနားကြင်နာရမည့်သတ္တဝါ၊ မသနား မကြင်နာရမည့် သတ္တဝါ၊
- အချို့သတ္တဝါများအပေါ် မေတ္တာ၊ ကရာဏာထားပြီး၊
 အချို့သတ္တဝါများအပေါ် မေတ္တာ၊ ကရာဏာ မထားရာ ရောက်နေသောကြောင့်-

မမျှတသော မေတ္တာစိတ်ဖြင့် ဆောက်တည်နေသည် ဥပုသံဖြစ်နေသည်။

- “ပါဏာတိပါတာ ဝေရမဏီ- သတ္တဝါများကို ညှဉ်းဆဲ၊ သတ်ဖြတ်ခြင်းမှ ရှောင်ကြုံပါမည်”
 ဟူသော သိက္ခာပုဒ် သီလအား အပြည့်အဝ လုံခြုံစွာ ဆောက်တည်(စောင့်ထိန်း)နိုင်ခြင်း မရှိပါ။

(၂) (က) “ငါသည် - ဘယ်သူနှင့်မျှ မပတ်သက်၊

ဘယ်သူ၏ ဆွဲမျိုးလည်း မဟုတ်၊

(ခ) အခြားသူတစ်ယောက်သည်လည်း-

- ငါနှင့် ဘာမှ မသက်ဆိုင်၊

- ငါ၏ ဆွဲမျိုးလည်း မဟုတ်”ဟု အဓိဋ္ဌာန်ချက်ကို ဆိုခိုင်းရာတွင်-

မိဘ၊ ဆွဲမျိုး၊ ညီအစ်ကို၊ မောင်နှစ် စသည် တော်စပ်မှုများသည် ဖျောက်ဖျက်၍ မရပါ။

ဤသို့- အမျိုးတော်စပ်ကြပါလျက် “အမျိုးတော်စပ်ခြင်း မရှိပါ”ဟု အဓိဋ္ဌာန်ပြုခိုင်းခြင်းသည်-
 မှသာဝါဒကို ရှောင်ရမည့်အစား မှသာဝါဒကို ဆိုခိုင်းခြင်း ဖြစ်နေသည်။

(၃) “ပစ္စည်းသွာများသည် ငါ့သွာ မဟုတ်ပါ”ဟု ကြညာခိုင်းပြီး ဥပုသံစောင့်ပြီး အိမ်ပြန်ရောက်သော်-
 အိမ်ရှိ မိမိစွန်လွှတ်သည်ဟု ပြောဆိုပြီး ပစ္စည်းများကို မည်သူ့ကိုမှ မပြောဆိုဘဲ ယူသုံးသောအခါ
 မိမိသွာ မဟုတ်တော့သည်ကို ယူသုံးခြင်းကြောင့် “အဒီန္ဒာဒါနက်”ကျူးလွန်ရာ ရောက်ပါမည်။

ထိုကြောင့်-

နိဂုံးများ စောင့်ထိန်းသော “နိဂုံးပေါ်သထ ဥပုသံ”သည်-

“ပါဏာတိပါတာ၊ မှသာဝါဒ၊ အဒီန္ဒာဒါန”အကုသိုလ်ကဗျားကို ရှောင်ကြုံရမည့်အစား ကျူးလွန်ရာ ရောက်
 စေသောကြောင့် ဖြတ်စွာဘုရားရှင်က အကျိုးမရှိသော ဥပုသံ-ဟု ဟောကြားတော်မူခဲ့ခြင်း ဖြစ်သည်။

၂။ ဂေါပလကုပေါသထ - နွားကျောင်းသားများ စောင့်ထိန်းသော ဥပုသ် မဟုတ်။
နွားကျောင်းသားများ၏ စိတ်ထားနှင့်တူသော ဥပုသ်။

“နွားကျောင်းသားများ”သည်-

နွားများကို တစ်နေ့တာ ထိန်းကျောင်းပြီးသည်နင့် ပိုင်ရှင်ထံ ပြန်အပ်ပြီးသော်လည်း နောက် တစ်နေ့အတွက် ကြိုတင်၍ “မည်သည့် စားကျက်သို့ သွားရောက် အစာကျွေးရမည်၊ ရေတိုက်ရ မည်”စသည်တို့ ကို တွေးတော့ စိတ်ကူးနေသကဲ့သို့-

“ဥပုသ်သည်”သည်လည်း-

ဥပုသ်နေ့မတိုင်မိကပင် “ဥပုသ်နေ့တွင် အဆာခံနိုင်ရန်၊ ဉာဏ် မစားရသဖြင့် ကောင်းကောင်း စားနိုင်ရန်- မည်သည့် အစားအစာများကို ယူဆောင်သွားရမည်၊ မည်သည့်ဟင်းကို ချက်ပြုတ် သွားရမည်” စသည်တို့ကို ကြိုတင် စိတ်ကူး၍ ပြင်ဆင်တတ်ကြပြီး၊ ဥပုသ်စောင့်ပြီး “နောက်တစ်နေ့ မနက် ဥပုသ်ထွက်လျှင် ဘာစားမည်၊ ဘာချက်စားမည်၊ ဘာဝယ်မည်”ဟု အစားအသောက်များကို စီမံစိတ်ကူးပြီး စားရမည့် အစားအစာ အာရုံများကိုသာ မျှော်တွေးနေပါက နွားကျောင်းသား၏ စိတ်ထားနှင့် တူညီနေပေါသည်။

ထို့ကြောင့် ထိုစိတ်ထားမျိုးနှင့် စောင့်သုံးသော ဥပုသ်မျိုးကို ဂေါပါလကုပေါသထဲ ဥပုသ်
နွားကျောင်းသားများ စိတ်ထားနှင့် တူသော ဥပုသ်ဟု ဘုရားရှင် မိန့်ဆိုပါသည်။

အကျိုးမများသော ဥပုသ်

အစားအသောက်များကိုသာ မျှော်တွေးပြီး စောင့်ထိန်းသော (ဂေါပါလကုပေါသထ) ဥပုသ်သည်
အကျိုးမများရခြင်းမှာ-

(၁) စားစရာအာရုံများကိုသာ ရေးရှုတွေးနေသည့် အသိရှား(လောဘ)များ ဖြစ်နေပြီး၊ လောဘနှင့် အချိန်များ
ကုန်နေသည်။

(၂) လောဘစိတ်ကိုလည်း မထိန်းနိုင်သည့်အတွက်-

- လောဘ၊ ဒေါသ၊ မောဟ အကုသိုလ်များ ရွှေ့ချုပြီး၊ ကုသိုလ်တရား တိုးပွားရန်။
- စိတ်အညွှန်အကြေးများကို ဖယ်ရှားပြီး၊ စိတ်စင်ကြယ် သန်ရှင်းစေရန်ဟူသော ဥပုသ်စောင့်ခြင်း၏
ရည်ရွယ်ချက်နှင့် ဆန့်ကျင်နေသောကြောင့် ဘုရားရှင်က-

“နှဲ မဟာပွဲလော - အကျိုးမများဘူး၊

နှဲ မဟာနိသံသော - များစွာသော အာနိသင်များ ရမှာမဟုတ်ဘူး”ဟု ဟောကြေးတော်မူခဲ့ပါသည်။
မှန်ကန်သည့်စိတ်ထား၊ မှန်ကန်သော ရည်ရွယ်ချက်များ မပါဘဲ စောင့်ထိန်းသော ဥပုသ်ဖြစ်၍ အကျိုးမများ
ရခြင်း ဖြစ်သည်။

၃ အရိယုပေါသထသီလ - မြင့်မြတ်သော အရိယာသူတော်စင်များ စောင့်ထိန်းသော အင်္ဂါ ၈-ပါးနှင့် ပြည့်စုံသော ဥပုသံသီလ။

မြင့်မြတ်သော အရိယာသူတော်စင်ပုဂ္ဂိုလ်များသည်-

(၁) (က) မိမိတို့ ကိုယ်၊ နှုတ်၊ နှလုံး ၃-ပါးလုံးကို လောဘ၊ ဒေါသ၊ မောဟအကုသိုလ်များ မဖြစ်စေရန်။

(ခ) စိတ်ကို ညွစ်နှစ်းစေသော အကုသိုလ်များကို ဖယ်ရှား၍၊ စိတ်ဖြူစင် သန့်ရှင်းစေရန် ရည်ရွယ်ပြီး- ဥပုသံသီလကို ကျင့်သုံးနေထိုင်လေ့ရှိကြသည်။

(၂) မြတ်သော ကျင့်စဉ် ၁-ရပ်နှင့် ပြည့်စုံရန် (သို့) မမြတ်သော အကျင့်များကို ရှောင်ရှားရန်လည်း ဥပုသံသီလကို ကျင့်သုံးနေထိုင်လေ့ရှိသည်။

(၃) အရိယာများ စောင့်ထိန်းသော အရိယုပေါသထသီလသည် အင်္ဂါ ၈-ပါးရှိ၍၊ ငှုံးအင်္ဂါ ၈-ပါးထဲ၌ ပါဝင်သော-

“(လောဘ၊ ဒေါသ၊ မောဟ)အကုသိုလ်၊ ကိုလေသာ စိတ်အည်းအကြေးများကို ဖြစ်စေတတ်သော မမြတ်သော အကျင့်များကို ရှောင်ကြုံမည်။ မလွန်ကျူးအောင် ထိန်းသိမ်း စောင့်ရှောက်မည်”ဟုသော မွန်မြတ်သော စိတ်ထားဖြင့် စောင့်ထိန်းခြင်း၊ ကိုယ်ကျင့်သီလဖြင့် ကျင့်သုံးနေထိုင်ကြသည်။

အရိယုပေါသထသီလကို စောင့်ထိန်းလိုသူတို့သည်-

(၁) မြင့်မြတ်သော အရိယာသူတော်စင်(ရဟန္တာ)ပုဂ္ဂိုလ်များ၏-

“မှန်ကန်သော စိတ်ထားနှင့် ကျင့်သုံးသော နည်းစနစ်များ”ကို အတုယူ၍ လိုက်နာကျင့်သုံးခြင်း၊

(၂) “ရဟန္တာပုဂ္ဂိုလ်များ ကျင့်သုံးသည့် အကျင့်မျိုး ကျင့်ရပေါ်”ဟု ကိုယ်ကျင့်သီလအားဖြင့် မိမိကိုယ်ကို မြင့်တင်ပြီး ဥပုသံစောင့်ခြင်းတို့သည်-

မြင့်မြတ်သော အရိယာသူတော်စင်ပုဂ္ဂိုလ်များ စောင့်ထိန်းသော ဥပုသံ “အရိယုပေါသထသီလ”ကို စောင့်ထိန်းခြင်းပင် ဖြစ်သည်။

အင်္ဂါ ၈-ပါးနှင့် ပြည့်စုံသော အရိယုပေါသထသီလ

(၁) ပါကာတိပါတာ ဝေရမဏီ သိက္ခာပုံ သမာဓိယာမီ။

- သူ့အသက်သတ်ခြင်းမှ ရှောင်ကြုံသော သိက္ခာပုံကို ကောင်းစွာ ခံယူ ဆောက်တည်ပါ၏ဟု ဆောက်တည်ပြီး၊

- “လောကရှိ သူတော်စင်၊ သူတော်မြတ်(ရဟန္တာပုဂ္ဂိုလ်)များသည်-

(က) သူတော်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြုံရုံမက-

တုတ်၊ ဓား၊ လက်နက်များကိုလည်း မဆောင်ထားကြပါ။

(ခ) သူ့အသက်သတ်ခြင်းကို ရှုက်ကြသည်။

(ဂ) သတ္တဝါများအပေါ် မေတ္တာ၊ ကရာဏာ ထားကြသည်။”

- ထိုရဟန္တာပုဂ္ဂိုလ်များ၏ စိတ်ထားမျိုးနှင့် စောင့်ထိန်းမှုကို အတုယူ၍-

“ဒီနေ့တော့ ငါကျင့်သုံးခွင့်ရပြီး”ဟု စိတ်ထဲ၌ ကျေနပ်မှု၊ ဝမ်းသာမှု၊ ကြည်နှုံမှုများ ဖြစ်ရမည်။

(၂) အဒီန္တာဒါနာ ဝေရမကို သိက္ခာပံ့ သမာဒီယာမီ။

- “သူတစ်ပါး မပေးသော ပစ္စည်းကို နည်းအမျိုးမျိုးနှင့် ရယူခြင်းမှ ရှောင်ကြည်သော သိက္ခာပုဒ်ကို ကောင်းစွာ ခံယူ ဆောက်တည်ပါ၏”ဟု စောင့်ထိန်းပြီးလျှင်၊
- လောကရှိ သူတော်စင်၊ သူတော်မြတ်(ရဟန္တာ)များသည်-
- “သူတစ်ပါး မပေးသော ပစ္စည်းကို မည်သည့်အခါမျှ ယူလေ့မရှိကြ”
- ထိပုဂ္ဂိုလ်များ၏ စိတ်ထားနှင့် အကျင့်တရားကို “ဒီဇာ လိုက်နာကျင့်သုံးခွင့်ရပြီ”ဟု ဝမ်းသာကြည်နဲးမှ ဖြစ်ခြင်း။

(၃) အဗြာဗြာစရိယာ ဝေရမကို သိက္ခာပံ့ သမာဒီယာမီ။

- “မမြတ်သော မေထိန်အကျင့်မှ ရှောင်ကြည်သော သိက္ခာပုဒ်ကို ကောင်းစွာ ခံယူ ဆောက်တည်ပါ၏”ဟု စောင့်ထိန်းပြီးလျှင်၊
- ရဟန္တာပုဂ္ဂိုလ်များသည်-
- “မမြတ်သော မေထိန်အကျင့်ကို ရာသက်ပန် ရှောင်ကြည်ကြ၏။”
- “ငါသည်လည်း ဒီယာ ရှောင်ကြည်ပြီး အနိုင်ပြီ”ဟု ဝမ်းသာကြည်နဲးမှ ဖြစ်ခြင်း။

(၄) မှသာဝါဒ ဝေရမကို သိက္ခာပံ့ သမာဒီယာမီ။

- လိမ်းညာ ပြောဆိုခြင်းမှ ရှောင်ကြည်သော သိက္ခာပုဒ်ကို ကောင်းစွာ ခံယူ ဆောက်တည်ပါ၏”ဟု စောင့်ထိန်းပြီးလျှင်၊
- ရဟန္တာပုဂ္ဂိုလ်များသည်-
- “မည်သည့်အခါမှ လိမ်းလည်ပြောဆိုလေ့ မရှိ၊ လိမ်းလည် ပြောဆိုခြင်းမှ ရှောင်ကြည်ကြသည်”
- “ငါသည်လည်း ရဟန္တာပုဂ္ဂိုလ်များကို အတုယူပြီး မှသာဝါဒမှ ရှောင်ကြည်ရပြီ”ဟု စိတ်ထဲ၌ ဝမ်းသာကြည်နဲးမှ ဖြစ်ခြင်း။

(၅) သုရာမေရယ မဇ္ဈာမာဒ္ဓနာ ဝေရမကို သိက္ခာပံ့ သမာဒီယာမီ။

- ရဟန္တာပုဂ္ဂိုလ်များသည်-
- “မည်သည့်အခါမှ မူးယစ်ဆေးဝါး သုံးစွဲခြင်းမျိုး မရှိ။”
- “ငါသည်လည်း ရဟန္တာပုဂ္ဂိုလ်များကို အတုယူပြီး သုရာမေရယမှ ရှောင်ကြည်ရပြီ”ဟု စိတ်ထဲ၌ ဝမ်းသာကြည်နဲးမှ ဖြစ်ခြင်း။

(၆) ဂိကာလ ဘောဇာ ဝေရမကို သိက္ခာပံ့ သမာဒီယာမီ။

- ရဟန္တာပုဂ္ဂိုလ်များသည်-
- “နိုင်က်တစ်ကြိမ်သာ ဘုံးပေးသုံးဆောင်ကြသည်၊ မွန်းလွှဲ ညစာဘုံးပေးခြင်း မရှိ။”

(ဂ) နစ္စ၊ ဂိတ်၊ ဝါဒီတ ထိသူက အသေန၊

မာလာ၊ ကန္တ၊ ဝိလေပန်- ဓမ္မရဏာ၊ မန္တဗျာနှင့်သာ ဝေရမကို သိက္ခာပံ့ သမာဒီယာမိ။

- ရဟန္တာပုဂ္ဂိုလ်များသည်-

“တရားခမ္မ၏ ဆန္ဒကျင်ဘက်၊ သာသနတော်၏ ဆန္ဒကျင်ဘက်ဖြစ်သော-

ကခိုင်း၊ သီခိုခြင်း၊ တီးမှုတ်ခြင်းဟူသော လူ၏ စိတ်ကို တွေဝေမီန်းမော၊ တပ်မက်စေသော အရာများကို ကြည့်ရှု နားထောင်ခြင်းတို့မှ ရှောင်ကြံ့ကြံသည်။

ရာသက်ပန် မိမိကိုယ်ကို လုပအောင် တန်ဆာခြင်း၊ သူတစ်ပါးကို တပ်မက်အောင် ပြုခြင်းများကို မပြုလုပ်ဘဲ ရှောင်ကြံ့ကြံသည်။”

(ဂ) ဉာဏ်သယန မဟာသယနာ ဝေရမကို သိက္ခာပံ့ သမာဒီယာမိ။

- ရဟန္တာပုဂ္ဂိုလ်များသည်-

“နှစ်တောင့်ထွာထက် မြင့်သော ကိန်းခန်းကြီးသော နေရာများ၊

အလွန် ထူးခြားသော မြတ်သော နေရာများတွင် အိပ်ခြင်းတို့မှ ရှောင်ကြံ့ကြံရှု ရိုးရိုးသားသား ကျင့်ကြ ကြိုးကုတ် နေထိုင်ကြသည်။

ဤကဲ့သို့-

(က) မြင့်မြတ်သော အရိယာသူတော်စင်၊ ရဟန္တာပုဂ္ဂိုလ်တို့၏ မှန်ကန်သော စိတ်ထားနှင့် အကျင့်တရား နည်းစနစ်များကို အတုယု၍ ကျင့်သုံးခြင်း။

(ဂ) ရဟန္တာပုဂ္ဂိုလ်များ ကျင့်သည့်အဆင့်မျိုး ကျင့်သုံးရပြီ-ဟု ကိုယ်ကျင့်သီလအားဖြင့် မိမိကိုယ်ကို မြင့်တင်ပြီး ဥပုသံစောင့်ခြင်းတို့သည် မြင့်မြတ်သော အရိယာသူတော်စင်များ စောင့်ထိန်းသော ဥပုသံ “အရိယုပါသထသီလ” ကို စောင့်ထိန်းခြင်းပင် ဖြစ်သည်။

ထိအကျင့်များကြောင့် သူတော်ကောင်း၊ သူတော်စင်၊ သူတော်မြတ်များ ဖြစ်လာနိုင်သည့်ဖြစ်၍-

“မိမိကိုယ်တိုင် ထိအကျင့်များကို ထာဝရ မကျင့်နိုင်သော်လည်း ဥပုသံတစ်ရက်တော့ ကျင့်သုံးလိုက်ရပြီ” ဟု မှန်ကန်သော အမြင်ဖြင့် စောင့်ထိန်းလျှင် အလွန်အကျိုးကျေးဇူးများပေမည်။



ဂိကာလ ဘောနော သိက္ခာပံ့ စောင့်ထိန်းခြင်း၏ ရည်ရွယ်ချက် (သိ)

ဗုဒ္ဓဘာသာပုသ်၌ ညစာမစားခြင်း၏ ရည်ရွယ်ချက်-

(က) ဗုဒ္ဓဘာသာပုသ်၌ ညစာမစားခြင်းသည် သက်သက် အငတ်ခံခြင်း မဟုတ်ပါ။

(ဂ) ညစာစားလျှင်-

(က) ချက်ပြုတ်ပြင်ဆင်မှ အမှုကိစ္စများ များပြားရသည်။

(ခ) အချိန်များစွာ ပေးရသည်။

(ဂ) စားသောက်ပြီးသောအခါ၌လည်း- ဖိုက်တင်းပြီး အိပ်ချင် ထိုင်းမိုင်းစိတ်များ ပိုများလာပါသည်။

(ဃ) ထိုအခါ- တန်ဖိုးရှိသော ညအခါကို ဖိုက်လေးလေးဖြင့် အိပ်ဖို့သာ ကြိုးစားကြတော့မည်။

(င) ကာာမရက်အာရုံ လောဘစိတ်များဖြင့်သာ အိပ်ကြတော့မည်။

(၃) သို့ဖြစ်၍-

- (က) အအိပ် အနေနည်းစေရန်၊
- (ခ) ကာမဂ္ဂက်အာရုံ လေဘတိတ်များ မဖြစ်စေရန်၊
- (ဂ) တရားအာရုံပြု့ရာ အချိန်ပိုများ ရစေရန် -
ညစာမစားဘဲ နံနက်စာသာ စားခြင်း ဖြစ်ပါသည်။
- (ဃ) တိတ်ဆိတ်ပြီးသက် အေးချမ်းလုပ်သာ ညာအချိန်တွင် -
(က) မိမိကိုယ်ကို ထိန်းသိမ်းပြီး အကုသိုလ်တရားများ ကင်းဝေးအောင်၊
(ခ) ကိုလေသာများမှ လွတ်မြောက်အောင် - ကြိုးစားနိုင်စေရန် ညစာ မစားရခြင်းဖြစ်သည်။

ထို့ကြောင့် -

ဝိကာလဘောဇ္ဈာ သိက္ခာပုဒ် စောင့်ထိန်းရခြင်း (သို့) ဗုဒ္ဓဘာသာ ဥပုသံ ညစာမစားရခြင်း၏
ရည်ရွယ်ချက်များ -

“တန်ဖိုးရှိသော ညကို တန်ဖိုးရှိအောင် နေနိုင်စေရန်” ဖြစ်ပါသည်။



သူတော်စင် - သူတော်မြတ်များ၏ ညအခါနှင့် ပတ်သက်၍ ယူဆချက်

- အလွန်တန်ဖိုးရှိသည်ဟု ယူဆကြပါသည်။

- (၁) ညအချိန်တွင် - ရာသီဥတုကလည်း အေးချမ်းသည်၊ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ် ပြီးသက်သည်၊ ကောင်းကင်တွင်လည်း နက္ခတ်များနှင့် အဆန်းတကြယ် အလွန် လုပ်နေသည်။
ထိုသို့ - တိတ်ဆိတ် ပြီးသက် အေးချမ်းပြီး လုပ်သာ ညအချိန်သည် - အိပ်စက်ရင်း ကုန်ဆုံးဖို့ မဟုတ်။
- (၂) မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး အကုသိုလ်တရားများ ကင်းအောင်၊ ကိုလေသာတရားများမှ လွတ်မြောက်အောင် - ကြိုးစားဖို့ အချိန်ကောင်းဖြစ်သည် - ဟု ယူဆကြပါသည်။

သာမန်လူများနှင့် သူတော်စင်များ ညအခါကို ကုန်ဆုံးပံ့ချင်း ကွားချက်

သာမန်လူများသည် -

ညအခါကို ကာမဂ္ဂက်အာရုံ လေဘတိတ်များဖြင့် အိပ်ရင်း ကုန်ဆုံးကြသည်။

သူတော်စင်များကမူ -

မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး အကုသိုလ်တရားများ ကင်းအောင်၊
ကိုလေသာတရားများမှ လွတ်မြောက်အောင် ကြိုးစားပြီး ကုန်ဆုံးကြပါသည်။

ဝိကာလ ဘောဇ္ဈာ သိက္ခာပုဒ် စောင့်ထိန်းခြင်း(ညစာ မစားခြင်း)၏ အကျိုးကျေးဇူးများ

(၁) နေလွှဲ ညစာမစားသဖြင့် ညစာအတွက် -

ငွေကြေးကုန်ကျခြင်း၊ ချက်ပြုတ်ပြင်ဆင်ရခြင်း၊ ဝေယျာဝစ္စ ကိစ္စများခြင်းတို့ မရှိသဖြင့် -
တရားဓမ္မများ ကျင့်သုံးလိုက်နာရန် အချိန်များ ပိုထွက်လာသည်။

(၂) ကျိုးမာရေး ရူထောင့်မှ ကြည့်လျင်လည်း-

အချိန်ပိုင်း အစာဖြတ်ခြင်းဖြစ်သဖြင့် ကျိုးမာရေး ပိုကောင်းလာစေ၏။ မလိုလားအပ်သော ခန္ဓာကိုယ် အပိုအလေးချိန်များ လျော့ကျဖော်သည်။

(၃) ညအချိန်သည် နေ့ကဲ့သို့ မဟု ဆူညံခြင်းလည်း မရှိဘဲ တိတ်တဆိတ် ဌီမံသက် အေးချမ်းသောကြောင့် - တန်ဖိုးရှိသော ညအချိန်ဝယ် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး အကုသိုလ်တရားများ ကင်းရန်၊ ကိုလေသာတရားများမှ လွတ်မြောက်ရန် ကြွေးစားအားထုတ်ခြင်းဖြင့် အကောင်းဆုံး အသုံးချိန်ပါသည်။

နှစ်၊ ဂိုဏ်၊ ဝါဒီတ၊ စိသူက အသန-သိက္ခာပုဒ် ကျင့်သုံးခြင်းအကြောင်း

နှစ် = ကိုယ်တိုင် ကခြင်း၊ သူတစ်ပါးကို ကခိုင်းခြင်း။

ဂိုဏ် = ကိုယ်တိုင် သီခိုခြင်း၊ သူတစ်ပါးကို သီခိုခြင်း။

ဝါဒီတ = ကိုယ်တိုင် တီးမှုတ်ခြင်း၊ သူတစ်ပါးကို တီးမှုတ်စေခြင်း။

ဤသို့- ကခြင်း၊ သီခိုခြင်း၊ တီးမှုတ်ခြင်းတို့ကို ကြည့်ရှု နားထောင်ခြင်း(အသန)တို့သည် ပျော်ဆွင်ရန် သက်သက်သာဖြစ်ပြီး-

- သဘောကျ နှစ်သက်မှုကို ဖြစ်ပေါ်စေပါသည်။
- အာရုံကို ခံစားပြီး လောဘကို ဖြစ်စေပါသည်။
- တွေ့ဝေ မိန်းမောစေသည်။

- စွဲလန်း နှစ်သက်စေသောကြောင့် - အကုသိုလ်တရား၊ ကိုလေသာတရားများ တိုးပွားစေသည်။

သို့ဖြစ်၍ “အကုသိုလ် မဖြစ်စေရန်၊ ကုသိုလ်ဖြစ်စေရန် လုပ်ထောင်ရမည်”ဟူသော မြတ်စွာဘုရား၏ အဆုံးအမန္တုင်း ဆန္ဒကျင်ဘက်၊ တရားဓမ္မ၏ ဆန္ဒကျင်ဘက်(စိသူက)ဖြစ်သည်။

မာလာ၊ ဂန္း၊ ဝိလေပန်- ဓာရဏာ၊ မဏ္ဍာန်၊ စိဘူသနနှင့်နားသိက္ခာပုဒ် ကျင့်သုံးခြင်းအကြောင်း

မာလာ ဓာရဏာ = ပန်းပန်ခြင်း။

ဂန္း မဏ္ဍာန် = နှံသာများ လိမ်းကျခြင်း။

ဝိလေပန် စိဘူသနနှင့်နားသိက္ခာပုဒ် = မိတ်ကပ် ပေါင်ဒါစသော နှံသာပျောင်းတို့ဖြင့် အလှဆင်ခြင်း-တို့သည် ကိုယ်ကိုယ်ကိုယ်လည်း တပ်မက်စေသည်၊ သူတစ်ပါးတို့ကိုလည်း တပ်မက်စေသည်။

ခန္ဓာကိုယ်ကို သန္တရှင်းအောင် ပြုလုပ်ခြင်းထက် ပိုပြီး လုပစေရန် ပြုပြင်ခြင်းတို့သည် - လောဘကို ဖြစ်စေပြီး၊ “ဆစ်-ရာဂ”ဟု ခေါ်သော “အရေအပေါ်၊ အဆင်းသဏ္ဌာန်အပေါ်၊ အလှပြင်ခြင်းအပေါ် တပ်မက်သော တဏ္ဌာရာဂစ်များ”ကို တိုးပွားလာစေနိုင်သည်။

ဤသို့ မိမိကိုယ်တိုင်သာမက သူတစ်ပါးကိုလည်း (လောဘ)အကုသိုလ် တိုးပွားစေသည့် အလုပ်များသာ ဖြစ်သောကြောင့် ရှောင်ကြည်ရခြင်း ဖြစ်ပါသည်။

ရဟန္တာပုဂ္ဂိုလ်များသည် ပုံမှန်အတိုင်း မိမိကိုယ်ကို သန္တသန္တပြန်ပြန် နေခြင်းမှတစ်ပါး လှပစေရန် တန်ဆာ ဆင်ခြင်း၊ ပြပြင်ခြင်းများ မပြုလုပ်ကြပါ၊ သူတစ်ပါးကို တပ်မက်စေရန်လည်း မလုပ်ကြပါ။

သို့ဖြစ်ပါ၍- သာမန်အားဖြင့် နေစဉ်ရက်များတွင် မရှောင်နိုင်စေကာမူ ဥပုသံစောင့်ထိန်းသော နောက် များတွင် ရဟန္တာပုဂ္ဂိုလ်များကဲ့သို့ တပ်မက်မှ အကုသိုလ်စိတ်များ မဖြစ်ပွားစေရန် ရှောင်ကြည်ခြင်းဖြင့် ကျင့်သုံး လိုက်နာနိုင်ပြီ-ဟု ကြည်နဲ့ ဝမ်းမြောက်နေရမည် ဖြစ်သည်။

~~~~~

## ဆိုရာက-ဟူသည်

ဆို-ဟူသော အရေပြားအပေါ်၊ အဆင်းသဏ္ဌာန်အပေါ်၊

ရာက-တပ်မက်သည့် ရာက(လောဘ)ဖြစ်နေခြင်း ဖြစ်သည်။

### ဥစ္စာသယန-မဟာသယန-သိက္ခာပုဒ် ကျင့်သုံးရခြင်းအကြောင်း

ဥစ္စာသယန = နှစ်တောင့်တွာထက် မြင့်သော၊ ကိန်းခန်းကြီးသော နေရာကြီးများတွင် အိပ်ခြင်း။

မဟာသယန = လွန်စွာ ထူးခြားသည့် မြတ်သော နေရာကြီးများတွင် အိပ်ခြင်း။

ဤသို့- ခမ်းခမ်းနားနား အလွန် အဆင့်မြင့်သည့် မင်းစီးရာဇာများ၊ သူတွေးသူကြွယ်များ အသုံးပြုသော မြင့်သောနေရာ၊ မြတ်သောနေရာတို့သည် ကာမဂ္ဂ၏ခံစားလိုသော ကိုလေသာစိတ်များကို တိုးပွားစေနိုင်သော ကြောင့် ရှောင်ကြည်ခြင်း ဖြစ်ပါသည်။

### အလွန်အကျိုးကျေးဇူးများသော ဥပုသံ(အဓိပ္ပာယ်ရှိသော ဥပုသံ)

မှန်ကန်သော အမြင်၊ မှန်ကန်သော နည်းလမ်းတို့ဖြင့် ဆောက်တည်သော ဥပုသံသည် အလွန် အကျိုး ကျေးဇူးများသော ဥပုသံဖြစ်သည်။ “၈-ပါးသီလကို ဆောက်တည်ပြီး သိက္ခာပုဒ် တစ်ခုချင်းစီကို ရဟန္တာပုဂ္ဂိုလ်များ လိုက်နာကျင့်သုံးသကဲ့သို့- မိမိသည်လည်း ထိနည်းတူ လိုက်နာကျင့်သုံးခွင့်ရပေပြီ”ဟူသော အတွေးများဖြင့် စိတ်ထဲ၌ ဝမ်းသာကြည်နဲ့နေလျှင် အဓိပ္ပာယ်ရှိသော ဥပုသံဖြစ်သည်။

### ဥပုသံစောင့်ခြင်းသည် စိတ်စင်ကြယ်အောင် လုပ်ခြင်းဖြစ်သော်လည်း စိတ်(မနောက်)ကို မထိန်းနိုင်ရခြင်း

ဥပုသံစောင့်ခြင်းသည် စိတ်၏ အညွစ်အကြေးများ စင်ကြယ်အောင် ပြုလုပ်ခြင်းဖြစ်သော်လည်း အဓိက အားဖြင့် သီလဟူသည်- ကာယကံနှင့် ဝစီကံကို အကုသိုလ် မဖြစ်စေရန် မကျူးလွန်မိအောင် ထိန်းသိမ်း စောင့်ရောက်ခြင်း ဖြစ်သောကြောင့် မနောကံကို မထိန်းနိုင်ရခြင်း ဖြစ်ပါသည်။

ကာယကံ၊ ဝစီကံမှုတို့သည် သာမန်အားဖြင့် နေလျှင်-

အကုသိုလ်ကံများကို လွယ်လွယ်ကူကူ ကျူးလွန်မိတတ်သောကြောင့် ဥပုသံသီလကို ဆောက်တည်၍ ကာယကံ၊ ဝစီကံမှုများ မကျူးလွန်မိစေရန် သိက္ခာပုဒ်များကို စည်းကမ်းချုပြီး ထိန်းသိမ်း စောင့်ရောက်နေခြင်း ဖြစ်သည်။

### ဥပုသ်စောင့်သည့်အခါ မနောက်(စိတ်)ထိန်းသိမ်းရန် နည်းလမ်းများ

- (၁) ဖြူဗျာပေါသထ = မြင့်မြတ်သော ပုဂ္ဂိုလ်(ဘုရားရှင်)နှင့် အတူနေသကဲ့သို့ - ဘုရားရှင်၏ အရဟံ - စသော ဂဏ်တော်များ အာရုံပြု၍ မိမိသန္တာနှင့် ဖြစ်လာမည့် စိတ်အည်စ်အကြေးများကို ဖယ်ရှား၊ ဆေးကြောပစ်၍ ဥပုသ်စောင့်သုံး နေထိုင်ခြင်း။ (ဗုဒ္ဓါနသုတေ)
- (၂) ဓမ္မပေါသထ = ဘုရားရှင် ဟောကြားထားသော တရားတော်များ၏ သွာက္ခာတာ-စသော ဂဏ်တော်များကို အာရုံပြု၍ မိမိသန္တာနှင့် ဖြစ်လာမည့် စိတ်အည်စ်အကြေးများ ကို ဖယ်ရှား၊ ဆေးကြောပစ်၍ ဥပုသ်စောင့်သုံး နေထိုင်ခြင်း။ (ဓမ္မသုတေ)
- (၃) သံယူပေါသထ = ဘုရားရှင်၏ တပည့်သာဝကများ ဖြစ်ကြသော အရိယာသံယာတော်တို့၏ သုပ္ပါဒ္ဓိပန္တစသော ဂဏ်တော်များကို အာရုံပြု၍ ဥပုသ်စောင့်သုံး နေထိုင်ခြင်း။ (သံယာနုတေ)
- (၄) သီလုပေါသထ = မိမိ စောင့်ထိန်းထားသော ကိုယ်ကျင့်သီလတို့၏ စင်ကြယ်ပုံကို အာရုံပြု၍ ဥပုသ် စောင့်သုံး နေထိုင်ခြင်း။
- (၅) ဒေဝတ္ထပေါသထ = နတ်တို့၏ ဂဏ်အရည်အချင်းဖြစ်သော သွေ့၊ သီလ၊ သူတာ၊ စာဂ၊ ပညာတရားများ ကို အာရုံပြု၍ မိမိသန္တာနှင့်လည်း ထိုသွေ့-စသော တရားများ ရှိသည်ဟု - နတ်တို့၏ ဂဏ်နှင့် မိမိခြားရှိသော ဂဏ်တို့ကို နှိုင်းယှဉ်ပြီး ကြည်နှုံး ဝစ်းမြောက် သော စိတ်ဖြင့် ဖြစ်လာမည့် စိတ်အည်စ်အကြေးများကို ဆေးကြော ဖယ်ရှား၍ ဥပုသ်စောင့်သုံး နေထိုင်ခြင်း။ (ဒေဝတ္ထနုတေ)

ဤကဲ့သို့ - ဥပုသ်စောင့်သုံးရင်း ဘုရား၊ တရား၊ သံယာ၊ သီလ၊ ဒေဝတ္ထ စသော ဂဏ်တစ်ပါးပါးကို အာရုံပြု၍ နှလုံးသွင်း ဆင်ခြင်ခြင်းအားဖြင့် -

မိမိတို့ စိတ်သန္တာနှင့် လောဘ၊ ဒေါသ-စသော စိတ်အည်စ်အကြေးများ မဖြစ်ပွားစေရန် ဆေးကြော ဖယ်ရှားခြင်းဖြင့် အကုသိုလ် မနောက်အမှုများ မဖြစ်ပွားစေရန် ထိန်းသိမ်းနှင့်ပါသည်။

### ဥပုသ်သီလဆောက်တည်ပြီး ဂဏ်တော်ပွား စိတ်ထိန်းခြင်း၏ အကျိုး

ကယ်ကံနှင့် ဝစ်ကံတို့ကို ခုစာရိုက်မှု အကုသိုလ်တရားများ မကျိုးလှန်စေရန်သာ အစိုက စောင့်ထိန်းနိုင် သော ဥပုသ်သီလ စောင့်သုံးပြီးနောက် ဗုဒ္ဓဂဏ်အစရိုးသော ဂဏ်တော်တစ်ပါးပါးအပေါ်တွင် အာရုံပြု နှလုံးသွင်း ဆင်ခြင်ခြင်းဖြင့် -

- (၁) ဂဏ်တော်အာရုံတို့အပေါ်တွင် စိတ်သည် တည်ကြည် ပြီမှသက်နေသောကြောင့် အကုသိုလ် ကယ်ကံ၊ ဝစ်ကံများ မဖြစ်ပေါ်လာတော့ပါ။
- (၂) မိမိသန္တာနှင့် ဖြစ်ပေါ်လာမည့် စိတ်အည်စ်အကြေးများကို ဆေးကြော သန္တာစင်ပစ်လိုက်နှင့်ပြီး စိတ်ဖြူစင် လာကာ၊ ကုသိုလ်စိတ်များနှင့် ဝစ်းမြောက်မှု(ပါမောဇ္ဈာ)၊ နှစ်သက်ကြည်နှုံးမှု(ပိတိ)၊ ကိုယ်စိတ် ပြီမှုချမ်းမှု(ပသုဒ္ဓာ)၊ ကိုယ်စိတ်ချမ်းသာမှု(သုခ)၊ စိတ်တည်ပြီမှု(သမာဓိ)များ ဖြစ်လာပါသည်။
- (၃) ထိုသီလ၊ သမာဓိများမှတစ်ဆင့် ပညာဉာဏ်ဖြစ်စေသည့်တိုင် ကြိုးစားအားထုတ်ခြင်းအားဖြင့် နိုဗ္ဗာန် ချမ်းသာ ကောင်းကျိုးများကို ရရှိစေနိုင်ပါသည်။

## ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူး

မှန်ကန်သော စိတ်ထား၊ မှန်ကန်သော နည်းစနစ်ဖြင့် စောင့်ထိန်းသော ဥပုသ်၏ အကျိုးကြီးမားပုံမှာ-

(၁) ကမ္မာလောကြီးအတွင်းရှိ အဖိုးတန် ရတနာအားလုံးကို စုလိုက်ပြီး ထိုရတနာတို့၏ တန်ဖိုးနှင့်-  
တစ်ကြိမ် တစ်ခါမျှ စောင့်လိုက်ရသည့် မွန်မြတ်ပြီး စနစ်ကျသည့် အဓိပ္ပာယ်ရှိသော ဥပုသ်နှင့် နှိုင်းယဉ်  
ကြည့်လျှင်-

“ရတနာတို့ တန်ဖိုးသည် ဥပုသ်တစ်ကြိမ် စောင့်ရသော တန်ဖိုး၏ ၁၆-ပုံ၊ ၁-ပုံ ( $\frac{၁၆}{၁၆}$ )တောင်  
မရှိဘူး”ဟု ဟောကြားတော်မူခဲ့ပါသည်။

(၂) ဥပုသ် ၁-ကြိမ်၊ ၁-ခါ စောင့်သုံးလိုက်လျှင်-

လူစည်းစိမ်သာမက နတ်စည်းစိမ်ချမ်းသာကိုပါ ပေးနိုင်သည်။

(၃) လူချမ်းသာသည် နတ်ချမ်းသာနှင့် နှိုင်းယဉ်လိုက်လျှင်-

ချမ်းသာသုခ-ဟုပင် ပြော၍ မရအောင် နည်းပါးလုပါသည်။

နတ်ပြည်သည် - သက်တမ်းအားဖြင့် ရှည်လျားသည်။

ချမ်းသာသုခသည်လည်း အလွန် ကြီးမားသည်။

လူတို့သည်

- သက်တမ်း(၅၀)လောက်ဆိုလျှင် အိုပြဖြစ်သော်လည်း၊

စဝုမဟာရာဇ်နတ်ပြည်၌

- ၁-ရက်သာ ရှိသေးသည်။

တာဝတိသာ၌မူ

- နောက်သာ ရှိသေးသည်။

(၄) နတ်ပြည် ၆-ထပ်တို့သည်-

သက်တမ်းအားဖြင့်လည်းကောင်း၊ ချမ်းသာသုခအားဖြင့်လည်းကောင်း တစ်ထပ်နှင့် တစ်ထပ် ပိုဂို၍  
သာလွန်သွားပါသည်။

မှန်ကန်သော နည်းလမ်းဖြင့် ဥပုသ်စောင့်သုံးလျှင်-

နတ်ပြည်အားလုံးသို့ ရောက်နိုင်သောကြောင့် ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူးသည် အလွန် ကြီးမား  
သည်ဟု ဟောတော်မူခြင်း ဖြစ်ပါသည်။

(၅) သိကြားမင်းက-

“သူ့လို သိကြားမင်းဖြစ်ချင်လျှင် ဥပုသ်စောင့်ကြပါ”ဟု နတ်သဘင် အစည်းအဝေးတွင် ပြောသော  
စကားကို မြတ်စွာဘုရားရှင်က-

“ထိုစကားသည် မပြည့်စုံ”ဟု မိန့်ပြီး၊ “ရဟန္တပုဂ္ဂိုလ်က ငါ့လို ရဟန္တဖြစ်ချင်လျှင် ဥပုသ်စောင့်ပါ”  
ဟု ပြောရမည် ဖြစ်ကြောင်း ဟောကြားခဲ့ပါသည်။

ထို့ကြောင့် - မှန်ကန်သော စိတ်ထား၊ မှန်ကန်သော နည်းစနစ်ဖြင့် စောင့်ထိန်းသော ဥပုသ်၏ အကျိုး  
သည် လူချမ်းသာ၊ နတ်ချမ်းသာမှုသည် မင်း၊ ပိုလ်၊ နိုဗ္ဗာန်ချမ်းသာသို့တိုင် ရရှိစေနိုင်သည်။

